



Bälung Kähae Bo Bo

ကျုံးကန်းပုံပြင်



Jangni-a käni käse mang üng
tuikang teng-a BoBo me ta
awng.

ရှေးရှေးတုန်းက အနိုင်တို့ မိသားစုဟာ တောထွက်ပြီး
ယာခင်းနေရာ လိုက်ရှာတယ်တဲ့။



BoBo awng saite tuikang-a
tui kang pa kha tui mäqang te
tho jaw dy.

တောတစ်နေရာအရောက်မှာ တောဝက်အသိုက်အုံ
အဟောင်းကြီးတစ်ခုကို တွေ့လိုက်တယ်တဲ့။



Aeja kha kheng kät̄hu ea
pinglang nung kha tui awng
he aepö te phǖng-a cäq̄a kha
kheng dy.

ဒီလို့နဲ့ တောဝက်အသိုက်အုံ အဟောင်းကြီးကို မီးရှို့ပြီး
ယာခင်းလုပ်လိုက်ပါတယ်။



Kheng saite kätü-a pinglang
leikhaw-a tui awng totei te
nung pa vi.

အဲဒီယာခင်းထဲမှာ စပါး၊ ပြောင်းနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ
စိုက်တယ်တဲ့။



Tui nei he sa ea lä ätang khae
cäpi kha ätäbawng aevai pa y
te phüing-a nei haw pa be y vi.

အဲဒီအချိန်တုန်းက စပါးစေ့တစ်စေ့ထဲကို
မိသားစုအားလုံးစားနိုင်တဲ့အတွက် အနိုင်တို့မိသားစုဟာ
ပျော်ပျော်နဲ့ နေထိုင်စားသောက်ကြပါတယ်။






Kangkhüng-a BoBo lä mäsaē
phi vi dy kha aedawng ea
pinglang thung-a saē-i lung
mai ca dy.

တစ်နေ့မှာ တစ်ရွာလုံးပါဝင်တဲ့ ပွဲတစ်ခုကို
ပျော်ပျော်ရွှင်ရွှင် ပြုလုပ်နေကြတယ်တဲ့။




Sae-i lung kha tui paw kü pa
te phüing-a tui ätang khae-a
tyng te khy ta sae-i lung dy ti.

အဲဒီပွဲမှာ ကျိုးကန်းကို ခေါ်ပြီး ထမင်းချက်ခိုင်းသတဲ့။



Tukha pinglang thung üng tui
neiking he dang te phüing-a
anghaw tho phi dy ti to.

ကျီးကန်းဟာ ထမင်းအိုးကြီးထဲမှာ စပါးအများကြီးထည့်ပြီး
ချက်ပေးမိတာပေါ့ကွယ်။




BoBo lä ang y ly te hai äma
awng saite tuikang-a vawi
haile tyng dy ti.

ပွဲမှာ လူတွေက အဝစားပြီးကြတာတောင် အိုးထဲမှာ
ထမင်းတွေအများကြီး ကျန်နေတော့တာပေါ့။



BoBo lä bälung hae kha
bälung aevaw he hawi saite
tävaw vi.

အဲဒီအချိန်ကစပြီး စပါးတစ်စေ့ကို မိသားစု တစ်စုလုံး စားလို့
မရတော့တဲ့ အပြင် ကျိုးကန်းကလည်း အိုးမဲတွေပေသွားလို့
အမည်းရောင် ဖြစ်သွားသတဲ့ကွယ်။



လေမီ စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

